

မြေဩဇာဥပဒေကိုပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ ။)

၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်

(၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

- ၁။ ဤဥပဒေကို မြေဩဇာဥပဒေကိုပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
- ၂။ (က) မြေဩဇာဥပဒေတွင် ပါရှိသော "မန်နေဂျာ" ဆိုသည့် စကားရပ်ကို "ဦးစီးမှူး" ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။
- (ခ) မြေဩဇာဥပဒေတွင် ပါရှိသော "စစ်ဆေးရေးမှူး" ဆိုသည့် စကားရပ်ကို "စစ်ဆေးရေးအဖွဲ့" ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။
- (ဂ) မြေဩဇာဥပဒေတွင် ပါရှိသော "မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း" ဆိုသည့် စကားရပ်ကို "စိုက်ပျိုးရေး ဦးစီးဌာန" ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။
- (ဃ) ပုဒ်မ ၄ ၊ ပုဒ်မခွဲ (က) တွင် ပါရှိသော "ဦးဆောင်ညွှန်ကြားရေးမှူး" ဆိုသည့် စကားရပ်ကို "ညွှန်ကြားရေးမှူးချုပ်" ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
- ၃။ မြေဩဇာဥပဒေပုဒ်မ ၂ တွင် -
 - (က) ပုဒ်မခွဲ(င)ကို အောက်ပါအတိုင်း အစားထိုးရမည်-

"(င) စံချိန်စံညွှန်း ဆိုသည်မှာ သက်ဆိုင်ရာ မြေဩဇာတိုင် ပါဝင်ရမည့် အာဟာရဓာတ် သို့မဟုတ် အခြားလိုအပ်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ မြေဩဇာကော်မတီက သတ်မှတ်သော အနည်းဆုံး ပါဝင်ရမည့် အချိုးအစားနှင့် အရည်အသွေး စံသတ်မှတ်ချက်ကို ဆိုသည်။"
 - (ခ) ပုဒ်မခွဲ(၃)ကို အောက်ပါအတိုင်း အစားထိုးရမည်-

"(၃) လိုင်စင်ဆိုသည်မှာ မြေဩဇာကိုစီးပွားရေးအလို့ငှာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုကြောင်း ဤဥပဒေအရထုတ်ပေးသော ခွင့်ပြုချက်ကိုဆိုသည်။"

(ဂ) ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-

"(က) စစ်ဆေးရေးအဖွဲ့ဆိုသည်မှာ ပုဒ်မ ၂၂ အရ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသောအဖွဲ့ကို ဆိုသည်။"

၄။ မြေဩဇာဥပဒေပုဒ်မ ၅၂ ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ခ) မြေဩဇာ၏ စံချိန်စံညွှန်း သက်တမ်းတိုးခြင်း၊ စစ်ဆေးရေး အဖွဲ့က တင်ပြလာသော မြေဩဇာ နမူနာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်နှင့်စပ်လျဉ်း၍ မြေဩဇာစံချိန်စံညွှန်းနှင့်ညီ မညီ အဆုံး အဖြတ် ပေးခြင်း။"

၅။ မြေဩဇာဥပဒေပုဒ်မ ၁၃ ၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က) မြေဩဇာကိုစီးပွားရေးအလို့ငှာ သိုလှောင်ခြင်းလုပ်ငန်းလုပ်ကိုင်လိုသူသည် လုပ်ငန်းလိုင်စင် ရရှိရန် သတ်မှတ်ချက်များနှင့် အညီ စိုက်ပျိုးရေး ဦးစီးဌာနသို့ လျှောက်ထားရမည်။"

၆။ မြေဩဇာဥပဒေပုဒ်မ ၁၆ ကို အောက်ပါအတိုင်းအစားထိုးရမည်-

"၁၆။ မြေဩဇာလုပ်ငန်းလုပ်ကိုင်သူသည် မြေဩဇာထုပ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်းပေါ်တွင် အောက်ပါအချက်များကိုဖော်ပြရမည်-

- (က) တင်သွင်း၊ ထုတ်လုပ်မှတ်ပုံတင်လက်မှတ်အမှတ်၊
- (ခ) အမှတ်တံဆိပ်၊
- (ဂ) မြေဩဇာ၏ အသားတင်အလေးချိန်၊
- (ဃ) အရည်အသွေးအာမခံချက်၊
- (င) မြေဩဇာတွင်ပါဝင်သည့် အပင်အာဟာရဓာတ် ရာခိုင်နှုန်း၊
- (စ) ထုတ်လုပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း၊ အသင်းအဖွဲ့အမည်၊ ထုတ်လုပ်ရာဒေသ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ သိုလှောင်ထားရှိရမည့် နည်းစနစ်၊
- (ဆ) မြန်မာဘာသာဖြင့် ဖော်ပြထားသောသုံးစွဲရန် အညွှန်းစာနှင့်သတိပြုရန်အချက်များ။"

၇။ မြေဩဇာဥပဒေပုဒ်မ ၁၇ ကို အောက်ပါအတိုင်းအစားထိုးရမည်-

"၁၇။ လိုင်စင်ရရှိသူသည် ပုဒ်မ ၁၆ ပါ အချက်များဖော်ပြထားသော မှတ်ပုံတင်လက်မှတ် ရရှိထားသည့် မြေဩဇာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းပြုရမည်။"

၈။ မြေဩဇာဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က) မြေဩဇာသိုလှောင်ခြင်း လုပ်ငန်းလိုင်စင် ရရှိသူသည် လုပ်ငန်း လုပ်ကိုင်လိုလျှင် လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့် အညီ စိုက်ပျိုးရေး ဦးစီးဌာနသို့ လျှောက်ထားရမည်"

၉။ မြေဩဇာဥပဒေပုဒ်မ ၂၂ ကို အောက်ပါအတိုင်းအစားထိုးရမည်-

"၂၂။ စိုက်ပျိုးရေး ဦးစီးဌာနသည် ဤဥပဒေပါ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်-

(က) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်-

- (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့ခေါင်းဆောင် မြေအသုံးချရေးတာဝန်ခံ
- (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး အဖွဲ့ဝင်များက တာဝန်ပေးအပ်သော ဝန်ထမ်း နှစ်ဦး

(ခ) ခရိုင်အဆင့်စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန် ပေးအပ်နိုင်သည်-

- (၁) ခရိုင်မြေအသုံးချရေး တာဝန်ခံ အဖွဲ့ခေါင်းဆောင်
- (၂) ခရိုင်ဦးစီးမှူးက တာဝန်ပေးအပ်သော အဖွဲ့ဝင်များဝန်ထမ်းနှစ်ဦး

(ဂ) မြို့နယ်အဆင့်စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်-

- (၁) မြို့နယ်ဦးစီးမှူး အဖွဲ့ခေါင်းဆောင်
- (၂) မြို့နယ်ဦးစီးမှူးက တာဝန်ပေးအပ်သော အဖွဲ့ဝင်များ ဝန်ထမ်းနှစ်ဦး

၁၀။ မြေဩဇာဥပဒေပုဒ်မ ၂၃ တွင်-

(က) ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ခ) မြေဩဇာကိုစံချိန်စံညွှန်းနှင့် ညီမညီစစ်ဆေးရန် မြေဩဇာနမူနာကို ရယူခြင်း၊ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်တို့ကို မြေအသုံးချရေးဌာနခွဲသို့ ဆက်လက် တင်ပြခြင်း။"

(ခ) ပုဒ်မခွဲ(ဃ)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(ဃ) ဤဥပဒေပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက သတ်မှတ်သည့် နည်းလမ်းများနှင့် အညီ စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မြေဩဇာ ကော်မတီ သို့တင်ပြခြင်း။"

၁၁။ မြေဩဇာဥပဒေပုဒ်မ ၂၆ တွင်-

(က) ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က) မြေဩဇာသိုလှောင်ခြင်း လုပ်ငန်းလိုင်စင် ရရှိသူက ပုဒ်မ ၁၅ ပါတာဝန်စရိတ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း။"

(ခ) ပုဒ်မခွဲ(ခ)ကို ပယ်ဖျက်ရမည်။

၁၂။ မြေဩဇာဥပဒေပုဒ်မ ၂၉၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-

"(က) မြေဩဇာသိုလှောင်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး ဦးစီးဌာနက သတ်မှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့် နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့် အညီ မြေဩဇာ ကော်မတီသို့ အယူခံနိုင်သည်။"

၁၃။ မြေဩဇာဥပဒေ ပုဒ်မ ၃၂ တွင် ပါရှိသော "ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း" ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၁၄။ မြေဩဇာဥပဒေပုဒ်မ ၃၆ တွင် ပါရှိသော "ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၅၀၀၀၀ အထိ ဖြစ်စေ ဆိုသည့် စကားရပ်ကို "ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀ သိန်းအထိ ဖြစ်စေ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။ မြေဩဇာဥပဒေပုဒ်မ ၃၇ တွင် ပါရှိသော "ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀၀၀၀ အထိ ဖြစ်စေ" ဆိုသည့် စကားရပ်ကို "ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်ငါးသိန်းအထိဖြစ်စေ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ